



နူးယီးကီဝ်စံပ်တီဒိုင်လံာ်အုန်သး/တၢ်အုန်ကီတၢ်လိာ်ဘၣ်တဖၣ်  
ဘၣ်တၢ်က့ၤကွၢ်ကဒါက့ၤဖဲလါယုၤ 2022

လံာ်တၢ်ဖျါလၢအပိာ်ထွဲထီၣ်အံၤ ဟံၤဖျါထီၣ်လံာ်အုန်သးဒီးတၢ်အုန်ကီတၢ်လိာ်ဘၣ်တဖၣ် လၢတၢ်သူအီၤခဲကနံၣ်အံၤလီၤ. လံာ်တၢ်ဖျါအံၤ ဟံၤဖျါထီၣ် တၢ်လိာ်ဘၣ်သ့ၣ်တဖၣ် ဒီးမၤနီၣ်ပုၤက့ၤဖိအနီၣ်နီၣ်ဂံၢ်လၢ ဒီးန့ၢ်ဘၣ်လံာ်အုန်သးတခါစုာ်စုာ် စုာ်စုာ်ဒီးတၢ်အုန်ကီ လၢဟးထီၣ်က့ၤလၢတမ့ၢ်လံာ်အုန်သးဘၣ် န့ၣ်လီၤ. တၢ်ဟ့ၣ်ဃာ် ဟံၤဖဲသန့တဖၣ် ဒ်သိးကဟ့ၣ်အါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤ ဘၣ်ဃးတၢ်လိာ်ဘၣ်တဖၣ် လၢလံာ်အုန်သး မ့တမ့ၢ် တၢ်အုန်ကီ တခါစုာ်စုာ်စုာ်အဂီၢ်လီၤ.

ဒ်ကဖးဘၣ်နူးယီးကီတၢ်လိာ်ဘၣ်တဖၣ် လၢတီၤထီၣ်က့ၤလံာ်အုန်သးလၢလၢပုၤပုၤအဂီၢ်, ကွၢ်တၢ်ကွၢ်တြၢဘၣ်ဃးပုၤဟ့ၣ်တၢ်ခွဲးတၢ်ယးအတၢ်ဘျုးတဖၣ် (8 CRR-NY 100.5) [လံာ်အုန်သးတၢ်လိာ်ဘၣ်တဖၣ်](#) ဃးဒီး NYSED အ ထီၣ်ရီၤ [ကုၣ်သ့ဒီးလံာ်အုန်သးတၢ်လိာ်ဘၣ်တဖၣ်](#) အဟံၤယဲၤကဘျးတက့ၢ်. တၢ်ကွၢ်တြၢလၢအမ့ၢ် [တၢ်န့ၢ်ပၢၢ် NYS လံာ်အုန်သးတၢ်လိာ်ဘၣ်တဖၣ် ~ ဟံၣ်ဖိဃီဖိတၢ်စုၤလီၢ်ခိၣ်ခိၣ်](#) အဟံၤယဲၤကဘျးဒ်သိးကထံၣ်ဘၣ်လံာ်တီၤက့ 3 ခါဒီးတၢ်ပီးတၢ်လီၤလၢပိာ်ထွဲတၢ်ဂ့ၢ် လၢဘၣ်တၢ်ကွဲးကျိးဆူကျိၣ်ကျိၣ် 11 ကလုာ်လီၤ.

စးထီၣ်လၢ တၢ်ဂီၢ်ထီၣ်သီ 2022, က့ၤတဖၣ်လၢတၢ်ယုထာအီၤန့ၢ် ကစးထီၣ်မၤကွၢ်နီၢ်ကစၢ်ဒွဲၣ်လံာ်ကုၣ်သ့တၢ်သမံသမိး တၢ်မၤကျိၤကျဲၤလီၤ. ဒ်ကသ့ၣ်ညါအါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤအဂီၢ် ကွၢ်တၢ်ကွၢ်တြၢလၢအအိၣ်လၢ [နီၢ်ကစၢ်ဒွဲၣ်လံာ်ကုၣ်သ့တၢ်သမံသမိးတၢ်မၤကျိၤကျဲၤ](#) အဟံၤယဲၤကဘျးတက့ၢ်.

တၢ်သံကွၢ်အဂၤတဖၣ် လၢဘၣ်ထွဲလံာ်သးဒီးလံာ်အုန်သး မ့တမ့ၢ်တၢ်အုန်ကီတၢ်လိာ်ဘၣ်တဖၣ် မ့အိၣ်ဒီး သံကွၢ်ဆူလံာ်ညိၣ်သိၣ်ဒိၣ် ဒီးတၢ်ဟ့ၣ်န့ၣ်ကျဲအဝဲၤဒးသ့ဝဲၤဖဲ [emscgradreq@nysed.gov](mailto:emscgradreq@nysed.gov) မ့တမ့ၢ် (518) 474-5922 တက့ၢ်.

နူးယီးကီဝ်စံပ်တီထီၣ်က့ၤလံာ်အုန်သး

လံာ်အုန်သးကလုာ်	ဒီးန့ၢ်ဘၣ်သ့ဆူ	တၢ်လိာ်ဘၣ်တဖၣ်
ပဒိၣ်လံာ်အုန်သး	ပုၤက့ၤဖိတဖၣ်ကိးဂၤဒဲး	<p>လံာ်နီၣ်ဂံၢ်- လံာ်နီၣ်ဂံၢ် 22 ယုနးဘၣ်တၢ်နီၤဖးလီၤအီၤ ဒ်တၢ်ပိာ်ထီၣ်အခံသိး 4 ELA, 4 လံာ်ဘၣ်ဃးဂ့ၢ်ဝီ, 3 စဲအုန်, 3 လံာ်တၢ်ဒွဲး, 1/2 လံာ်တၢ်အိၣ်ဆူအိၣ်ချ့, 1 လံာ်ဒွဲလံာ်ကုၣ်သ့, 1 ဟီၣ်ခိၣ်ချ့ကျိၣ်ကျိၣ်တဖၣ်, 2 နီၢ်ခိၣ်ဂီၤ တၢ်ကုၣ်ဘၣ်ကုၣ်သ့, ဒီး 3 1/2 လံာ်တၢ်ယုထာသ့ၣ်တဖၣ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> <li>• ပဒိၣ်တၢ်ဒီးစဲးလၢတၢ်လိာ်ဘၣ် 4 ခါ (တခါစုာ်စုာ်လၢလံာ်သ့ၣ်တဖၣ်အံၤအကျါ- လံာ်ကီၤလၢဝါ, လံာ်တၢ်ဒွဲး, လံာ်စဲအုန်, လံာ်ဘၣ်ဃးဂ့ၢ်ဝီ),</li> <li>• တၢ်မၤဝဲၤမၤကတၢၢ်ဝဲတၢ်မၤကျိၤကျဲၤ 1 ခါ, ဒီး             <ul style="list-style-type: none"> <li>• ပဒိၣ်တၢ်ဒီးစဲးတခါလၢလံာ်လၢအိၣ်ဒီးအမး 65 မးမ့တမ့ၢ် ဂ့ၤန့ၢ်ဒီး</li> </ul> </li> </ul> <p>တၢ်ကွၢ်သတြၢ- <a href="#">တီၤဒိုင်လံာ်အုန်သးအကလုာ်တဖၣ်</a></p>

လိပ်အုပ်သားကလုတ်	ဒီးနွံဘဉ်သ့ဆူ	တၢ်လိပ်ဘဉ်တဖဉ်
ပဒိဉ်လိပ်အုပ်သား (ဒီဖျိတၢ်ပတံထီဉ်ညီ န့ၢ်)	ပုၤကွၢ်ဖိတဖဉ်ကိးဂၤဒဲး	<p>လိပ်နီဉ်ဂံၢ်- လိပ်နီဉ်ဂံၢ် 22 ယုနုးဘဉ်တၢ်နီၤဖးလီၤအိၤဒဲးတၢ်ပိာ်ထီဉ်အခံသီး 4 ELA, 4 လိပ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအုဉ်, 3 လိပ်တၢ်ဒွဲး, 1/2 လိပ်တၢ်အိဉ်ဆူဉ်အိဉ်ချး, 1 လိပ်ခွဲလၢကူဉ်သ့, 1 ဟီဉ်ခိဉ်ချးကျိဉ်တဖဉ်, 2 နီၢ်ခိက့ၢ်ဂီၤတၢ်ကူဉ်ဘဉ်ကူဉ်သ့, ဒီး 3 1/2 လိပ်တၢ်ဃုထၢသ့တဖဉ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> <li>• ပဒိဉ်တၢ်ဒီးဝဲးလၢတၢ်လိပ်ဘဉ် 4 ခါ<sup>၂</sup> (တခါစုဉ်စုဉ်လၢလိပ်သ့တဖဉ်အံၤအကျါ- လိပ်ကီၤလၢဝါ, လိပ်တၢ်ဒွဲး, လိပ်ဝဲအုဉ်, လိပ်ဘဉ်ဃးဂ့ၢ်ဝီ),</li> <li>• တၢ်မၤဝံၤမၤကတၢၢ်ဝဲတၢ်မၤကျါကျဲ 1 ခါ<sup>၂</sup>,</li> <li>• ပဒိဉ်တၢ်ဒီးဝဲးအကျါ 1 ခါ လၢတၢ်ဖိခိဉ်တဖဉ်(ပုၤဃုဉ်ဒီးတၢ်မၤကျါကျဲ, ဝဲအမ့ၢ်ပဒိဉ်တၢ်ဒီးဝဲး) လၢအိဉ်ဒီးအမး 60-64 တၢ်ပတံထီဉ်<sup>၂</sup>တၢ်ဟ့ၣ်အခွဲးလံ လၢဟီဉ်ကဝီၤကီၢ်ရံၣ် ဒ်လၢပုၤဟ့ၣ်တၢ်ဒွဲးတၢ်ယာ် အတၢ်သိဉ်တၢ်သီ 100.5(d)(7) အိဉ်ဝဲသီး, ဒီး</li> <li>• ပဒိဉ်တၢ်ဒီးဝဲးလၢအိဉ်တၢ်တဖဉ်ကဘဉ်ဒီးန့ၢ်အမး 65 မးမ့တမ့ၢ် ဂ့ၤန့ၢ်ဒီး<sup>၂</sup></li> </ul> <p>တၢ်ကွၢ်သတြဲၤ- <a href="#">တၢ်ပတံထီဉ်တၢ်, တၢ်ဟ့ၣ်တၢ်ဂၢၢ်တၢ်ကျါ, ဒီးပုၤကွၢ်ထွဲပၤဆူတၢ်ဟံလီၤသး</a></p>

လိပ်အုပ်သားကလုတ်	ဒီးန့ဉ်ဘဉ်သ့ဆူ	တၢ်လိာ်ဘဉ်တဖဉ်
ပဒိဉ်လိာ်အုပ်သားအိဉ်ဒီးတၢ်မၤလၢကပီၤ	ပုၤကွဲၤဖိတဖဉ်ကိးဂၤဒဲး	<p>လိာ်နီဉ်ဂံၢ်- လိာ်နီဉ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၤဒဲးတၢ်ပိာ်ထီဉ်အခံသီး 4 ELA, 4 လိာ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအုဉ်, 3 လိာ်တၢ်ဒွဲး, 1/2 လိာ်တၢ်အိဉ်ဆူဉ်အိဉ်ချး, 1 လိာ်ခွဲလိာ်ကူဉ်သ့, 1 ဟီဉ်ခိဉ်ချးကျိဉ်တဖဉ်, 2 နီၤခိဉ်ဂီၤတၢ်ကူဉ်ဘဉ်ကူဉ်သ့, ဒီး 3 1/2 လိာ်တၢ်ဃုထာသ့ဉ်တဖဉ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> <li>• ပဒိဉ်တၢ်ဒီးစဲးလၢတၢ်လိာ်ဘဉ် 4 ခါ (တခါစုဉ်စုဉ်လၢလိာ်သ့ဉ်တဖဉ်အံၤအကျါ- လိာ်ကီၤလၢဝါ, လိာ်တၢ်ဒွဲး, လိာ်ဝဲအုဉ်, လိာ်ဘဉ်ဃးဂ့ၢ်ဝီ),</li> <li>• တၢ်မၤဝံၤမၤကတၢၢ်ဝဲတၢ်မၤကျါကျဲ 1 ခါ, ဒီး <ul style="list-style-type: none"> <li>• ကဘဉ်အိဉ်ဒီးတၢ်ဒွဲးဃုအမးလၢအမ့ၢ် 90 မ့တမ့ၢ် ဂ့ၤန့ၢ်ဒီးလၢပဒိဉ်တၢ်ဒီးစဲးကိးခါဒဲးအပူၤ (ဟံဃုဒီးတၢ်မၤကျါကျဲ, ဖဲအမ့ၢ်ပဒိဉ်တၢ်ဒီးစဲး)</li> </ul> </li> </ul> <p>တၢ်မၤနီဉ်- ဝဲကျါအါန့ၢ် 2 ခါအတၢ်တူၢ်လိာ်ကျဲအဂၤ တၢ်ဆီတလဲဒီးဂံၢ်ဃုာ်အိၤလၢတၢ်ဒွဲးဃုမးကျါတသ့ဘဉ် ဟီဉ်ကဝီၤတၢ်တုထီဉ်တၢ်သမံသမိး B တၢ်ဒီးစဲးဘဉ်ဃးဟီဉ်ခိဉ်ကျိဉ်တဖဉ် တၢ်တဟံဃုာ်အိၤလၢတၢ်ဒွဲးဃုမးကျါဘဉ် ဖဲကွဲၤဖိတဖဉ်ဒီးန့ၢ်ဘဉ်ဝဲခွဲးယာ်လၢတလိာ်ဆူဉ်နီၤပဒိဉ်တၢ်ဒီးစဲးဘဉ်, တၢ်ဂံၢ်တၢ်ဒွဲးတၢ်မၤလၢကပီၤတၢ်အာဉ်လီၤမၤကျါၤ ကဒီးသန့ၤထီဉ်သးလၢမးသ့ဉ်တဖဉ်လၢကွဲၤဖိဒီးန့ၢ်ဘဉ်လၢပဒိဉ်တၢ်ဒီးစဲးပူၤလီၤ.</p> <ul style="list-style-type: none"> <li>• ကွဲၤဖိလၢအိဉ်ဒီးပဒိဉ်တၢ်ဒီးစဲးအစ့ၤကတၢၢ် 3 ခါ အမးတဖဉ် ပတံထီဉ်လိာ်အုပ်သားသ့ <ul style="list-style-type: none"> <li>○ ဖဲကွဲၤဖိအိဉ်ဒီးပဒိဉ်တၢ်ဒီးစဲးအစ့ၤကတၢၢ် 3 ခါအမး လၢတၢ်ဟံဃုာ်အိၤလၢတၢ်သမံသမိး ဒဲးတၢ်လိာ်ဘဉ်လၢလိာ်အုပ်သားအဂီၢ်အသိး, တၢ်ဟ့ၣ်ခွဲးခိဉ်ဖျါခိဉ်ဝဲ-19တဖဉ်တၢ်ကထုး ထီဉ်ကွံာ်အိၤ လၢတၢ်ဒွဲးမးအပူၤလီၤ.</li> <li>ဖဲတၢ်ဒွဲးဃုမးဘဉ်ဃးပဒိဉ်တၢ်ဒီးစဲးလၢတၢ်လိာ်ဘဉ်လၢကဒီးန့ၢ်လိာ်အုပ်သား(တပုၤဃုာ်ဒီးတၢ်ဟ့ၣ်ခွဲး ဘဉ်)မ့ၢ်အိဉ်ဝဲ 90 မး မ့တမ့ၢ် အါန့ၢ်ဒီး, ကွဲၤဖိကဒီးန့ၢ်ဘဉ်တၢ်မၤလၢကပီၤတၢ်အာဉ်လီၤမၤကျါၤလီၤ.</li> </ul> </li> <li>• ကွဲၤဖိလၢအိဉ်ဒီးပဒိဉ်တၢ်ဒီးစဲးစ့ၤန့ၢ်ဒီး 3 ခါအမး ပတံထီဉ်လိာ်အုပ်သားသ့ <ul style="list-style-type: none"> <li>○ ကွဲၤဖိအလံာ်လီၤခဲကတၢၢ်အမးလၢပဒိဉ်တၢ်ဒီးစဲးတခါလၢလိာ်အပူၤ ကဘဉ်တၢ်ထၢန့ၢ်အိၤ လၢတၢ်ဒွဲးမးလၢတၢ်မၤလၢကပီၤအဂီၢ်လီၤ. ဖဲတၢ်ဒွဲးဃုမးဘဉ်ဃး ပဒိဉ်တၢ်ဒီးစဲးတဖဉ် လၢအိဉ်ဒီးအမး ဒီးလိာ်လီၤခဲကတၢၢ်တဘျီအမးတဖဉ်လၢတၢ်ဟ့ၣ်ခွဲးအိၤမ့ၢ်အိဉ်ဝဲ 90 မးမ့တမ့ၢ် အါန့ၢ်ဒီး, ကွဲၤဖိကဒီးန့ၢ်ဘဉ်တၢ်မၤလၢကပီၤတၢ်အာဉ်လီၤမၤကျါၤလီၤ.</li> </ul> </li> </ul> <p>တၢ်ကွၢ်သတြဲၤ- <a href="#">ပဒိဉ်လိာ်အုပ်သားအိဉ်ဒီးတၢ်မၤလၢကပီၤ</a></p>

လိပ်အုပ်သားကလုတ်	ဒီးနွှာ်ဘဉ်သ့ဆူ	တၢ်လိပ်ဘဉ်တဖၣ်
ပဒိၣ်လိပ်အုပ်သားအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိၣ်လၢလၢညါ	ပုၤက့ၣ်ဖိတဖၣ်ကိးဂၤဒဲး	<p>လိပ်နီၣ်ဂံၢ်- လိပ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိၣ်လၢလၢညါအံၣ်သီး 4 ELA, 4 လိပ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအံၣ်, 3 လိပ်တၢ်ဒွဲး, 1/2 လိပ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိပ်ဒွဲးလၢကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့က့ၣ်တဖၣ်, 2 နီၣ်ခိၣ်က့ၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လိပ်တၢ်ယုထာသ့ၣ်တဖၣ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> <li>• ပဒိၣ်တၢ်ဒီးစဲးလၢတၢ်လိပ်ဘဉ် 7 ခါ ဘဉ်တၢ်နီၤဖးလီၤအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိၣ်လၢလၢညါအံၣ်သီး 3 လိပ်တၢ်ဒွဲး, 2 လိပ်ဝဲအံၣ်(တခါမ့ၢ်ဝဲနီၣ်ခိၣ်က့ၢ်ဂီၤ, အဂၤတခါမ့ၢ်ဝဲတၢ်သးသမ့), 1 လိပ်ကီၤလၢဝါ, 1 လိပ်ဘဉ်ဃးဂ့ၢ်ဝီ</li> <li>• တၢ်မၤဝံၤမၤကတၢ်ဝဲတၢ်မၤကျိၤကျဲ 1 ခါ, ဒီး <ul style="list-style-type: none"> <li>• ပဒိၣ်တၢ်ဒီးစဲးတခါလၢလိပ်လၢအိၣ်ဒီးအမး 65 မးမ့တမ့ၢ် ဂ့ၤန့ၢ်ဒီး<sup>v</sup></li> </ul> </li> </ul> <p>တၢ်ဟီၣ်ထွဲထီၣ်ခံး<sup>iv</sup>- တၢ်မၤကတၢ်တၢ်ဟီၣ်ထွဲတၢ်ယုထာတခါလၢသၢခါအကျါ</p> <ul style="list-style-type: none"> <li>• ဒီးနွှာ်ဘဉ်အါထီၣ် လိပ်နီၣ်ဂံၢ် 2 ယူနုးဘဉ်ဃးလိပ်ဟီၣ်ခိၣ်ကျိးတဖၣ်ဒီးဖျိထီၣ် ဟီၣ်ကစီၤတၢ်တုထီၣ်တၢ်သမံသမိး B တၢ်ဒီးစဲးလၢဟီၣ်ခိၣ်ကျိၣ်တဖၣ်, မ့တမ့ၢ်</li> <li>• မၤကတၢ် 5 ယူနုးတၢ်ဟီၣ်ထွဲထီၣ်အံၣ်ဘဉ်ဃးလိပ်ဒွဲးလၢကူၣ်သ့, မ့တမ့ၢ်</li> <li>• မၤကတၢ် 5 ယူနုးတၢ်ဟီၣ်ထွဲထီၣ်အံၣ်ဘဉ်ဃး CTE</li> </ul> <p>တၢ်ကွၢ်သကြဲ- <a href="#">တၢ်ဒိၣ်လိပ်လိပ်အုပ်သားအကလုတ်တဖၣ်</a></p>
ပဒိၣ်လိပ်အုပ်သားအိၣ်ဒီးတၢ်ဟ့ၣ်လိၣ်လၢလၢညါလၢအိၣ်ဒီးတၢ်ကွဲးနီၣ်လၢဒုးန့ၣ်ဖျါတၢ်ဖျိးစိလၢလိပ်တၢ်ဒွဲး	ပုၤက့ၣ်ဖိတဖၣ်ကိးဂၤဒဲး	<p>လိပ်နီၣ်ဂံၢ်- လိပ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိၣ်လၢလၢညါအံၣ်သီး 4 ELA, 4 လိပ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအံၣ်, 3 လိပ်တၢ်ဒွဲး, 1/2 လိပ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိပ်ဒွဲးလၢကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့က့ၣ်တဖၣ်, 2 နီၣ်ခိၣ်က့ၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လိပ်တၢ်ယုထာသ့ၣ်တဖၣ်</p> <p>တၢ်သမံသမိးဒီးတၢ်လူၤဟီၣ်ထွဲထီၣ်ခံး<sup>iv</sup>-</p> <p>မၤလၢပဲၤတၢ်သမံသမိးခဲလၢဒီးတၢ်ဟီၣ်ထွဲတၢ်လိပ်ဘဉ်တဖၣ်ဒိသိလၢပဒိၣ်လိပ်အုပ်သားအိၣ်ဒီးတၢ်ဟ့ၣ်လိၣ်လၢလၢညါအတၢ်လိပ်ဘဉ်သီး(ကွၢ်လၢအဖိခိၣ်) ဒီး မၤန့ၢ်မး 85 မး မ့တမ့ၢ် ဂ့ၤန့ၢ်ဒီးလၢပဒိၣ်တၢ်ဒီးစဲးဘဉ်ဃးလိပ်တၢ်ဒွဲး လၢ 3 ခါ စ့ၣ်စ့ၣ်အပူၤ</p> <p>တၢ်မၤနီၣ်- က့ၣ်ဖိလၢတၢ်ဟ့ၣ်ခွဲး<sup>v</sup> လၢပဒိၣ်တၢ်ဒီးစဲးဘဉ်ဃးလိပ်တၢ်ဒွဲးအပူၤ (ခိဖျါတၢ်ပတုၣ်ဟဲခိဖျါခိဝဲ- 19)ဒီးနွှာ်ဘဉ်တၢ်ဖျိးဆိလၢလိပ်တၢ်ဒွဲးတၢ်အၢၣ်လီၤ</p> <p>မၤကျါသ့ဝဲသ့ဝဲတၢ်အိၣ်ဒီးတခါလၢတၢ်လူၤဟီၣ်ထွဲထီၣ်အံၣ်သ့ၣ်တဖၣ်အပူၤ</p> <ul style="list-style-type: none"> <li>• ဖျိထီၣ်ပဒိၣ်တၢ်ဒီးစဲး 2 ခါလၢလိပ်တၢ်ဒွဲးအပူၤဒီးဒီးနွှာ်ဘဉ်အမး 85 မး မ့တမ့ၢ်အါန့ၢ်ဒီးဒီးဘဉ်တၢ်ဟ့ၣ်ခွဲးလၢတလိပ်ဆ့ၣ်နီၤပဒိၣ်တၢ်ဒီးစဲး 3 ခါတခါဘဉ်ဃးလိပ်တၢ်ဒွဲးဘဉ်, မ့တမ့ၢ်</li> <li>• ဖျိထီၣ်ပဒိၣ်တၢ်ဒီးစဲး 1 ခါလၢလိပ်တၢ်ဒွဲးအပူၤဒီးဒီးနွှာ်ဘဉ်အမး 85 မး မ့တမ့ၢ်မၤန့ၢ်လိပ်လီၤခံကတၢ်အမးလၢအမ့ၢ် 85 မးမ့တမ့ၢ် အါန့ၢ်ဒီးလၢတၢ်ဒီးစဲးလိပ်တၢ်ဒွဲးအဂၤ 2 ခါလၢအထီၣ်ဘးလိပ်ဒီးပဒိၣ်တၢ်ဒီးစဲးလၢတၢ်ဟ့ၣ်အခွဲးလၢတလိပ်ဆ့ၣ်နီၤတၢ်ဒီးစဲးအံၣ်ဘဉ်လီၤ.</li> </ul> <p>တၢ်ကွၢ်သကြဲ- <a href="#">တၢ်အၢၣ်လီၤမၤကျါဒီးတၢ်ခဲဖျါနီၣ်</a></p>

လိပ်အုပ်သားကလုတ်	ဒီးနွှပ်ဘဉ်သ့ဆူ	တၢ်လိပ်ဘဉ်တဖဉ်
<p>ပဒိဉ်လိပ်အုပ်သားအိဉ်ဒီး တၢ်ဟ့ၣ်လိၢ်လၢလၢညါ လၢအိဉ်ဒီးတၢ်ကွဲးနီဉ် လၢဒူးနီဉ်ဖျါတၢ်ဖျါစိလၢ လိပ်စဲအုပ်</p>	<p>ပုၤကိဖိတဖဉ်ကိးဂၤ ဒဲး</p>	<p>လိပ်နီဉ်ဂံၢ်- လိပ်နီဉ်ဂံၢ် 22 ယုနုးဘဉ်တၢ်နီၤဖးလီၤအိၤဒဲးတၢ်ပိာ်ထီၣ်အခံသီး 4 ELA, 4 လိပ်ဘဉ်ဃးဂ့ၢ်ဝီ, 3 စဲအုပ်, 3 လိပ်တၢ်ဒူး, 1/2 လိပ်တၢ်အိဉ်ဆူဉ်အိဉ်ချး, 1 လိပ်ခွဲလၢကူဉ်သ့, 1 ဟီဉ်ခိဉ်ချးကျိဉ်တဖဉ်, 2 နီၤခိဉ်ဂံၢ်တၢ်ကူဉ်ဘဉ်ကူဉ်သ့, ဒီး 3 1/2 လိပ်တၢ်ဃုထၢသ့ဉ်တဖဉ်</p> <p>တၢ်သမံသမိးဒီးတၢ်လူၤပိာ်ထွဲထီၣ်ခံး။</p> <p>မၤလၢပုၤတၢ်သမံသမိးခဲလၢကိးဒီးတၢ်ပိာ်ထွဲတၢ်လိပ်ဘဉ်တဖဉ်ဒိသိလၢပဒိဉ်လိပ်အုပ်သားအိဉ်ဒီးတၢ်ဟ့ၣ်လိၢ်လၢလၢညါအ တၢ်လိပ်ဘဉ်သီး(ကွၢ်လၢအဖိခိဉ်)ဒီး မၤန့ၢ်မး 85 မး မ့တမ့ၢ် ဂ့ၤန့ၢ်ဒီးလၢပဒိဉ်တၢ်ဒီးစဲး ဘဉ်ဃးလိပ်စဲအုပ် 3 ခါစုာ်စုာ်အပူၤ</p> <p>တၢ်မၤနီဉ်- ကိဖိလၢတၢ်ဟ့ၣ်ခွဲး ၤ လၢပဒိဉ်တၢ်ဒီးစဲးဘဉ်ဃးလိပ်စဲအုပ်အပူၤ (ခိဖျါတၢ်ပတုာ်ဟဲခိဖျါခိဝဲး- 19)ဒီးနွှပ်ဘဉ်တၢ်ဖျါဆိလၢလိပ်စဲအုပ်တၢ်အၢၣ်လီၤ</p> <p>မၤကျၢၤသ့ဖဲသ့ဝဲတၢ်အိဉ်သးတခါလၢတၢ်လူၤပိာ်ထွဲထီၣ်အခံသ့ဉ်တဖဉ်အပူၤ</p> <ul style="list-style-type: none"> <li>• ဖျါထီၣ်ပဒိဉ်တၢ်ဒီးစဲး 2 ခါလၢလိပ်စဲအုပ်အပူၤဒီးဒီးနွှပ်ဘဉ်အမး 85 မး မ့တမ့ၢ်အါန့ၢ်ဒီး ဒီးဘဉ်တၢ်ဟ့ၣ်ခွဲးလၢတလိပ်ဆူဉ်နီၤပဒိဉ်တၢ်ဒီးစဲး 3 ခါတခါဘဉ်ဃးလိပ်စဲအုပ်ဘဉ်, မ့တမ့ၢ်</li> <li>• ဖျါထီၣ်ပဒိဉ်တၢ်ဒီးစဲး 1 ခါလၢလိပ်စဲအုပ်အပူၤဒီး ဒီးနွှပ်ဘဉ်အမး 85 မး မ့တမ့ၢ်မၤန့ၢ် လိပ်လိာ်ခံကတၢ်အမးလၢအမ့ၢ် 85 မးမ့တမ့ၢ် အါန့ၢ်ဒီးလၢတၢ်ဒီးစဲးလိပ်စဲအုပ်အဂၤ 2 ခါလၢအထီၣ်ဘးလိာ်သးဒီးပဒိဉ်တၢ်ဒီးစဲးလၢတၢ်ဟ့ၣ်အခွဲးလၢတလိပ်ဆူဉ်နီၤတၢ်ဒီးစဲးအံၤဘဉ်လီၤ.</li> </ul> <p>တၢ်ကွၢ်သတြၢၤ- <a href="#">တၢ်အၢၣ်လီၤမၤကျၢၤဒီးတၢ်ဆဲးပနီဉ်</a></p>

လိပ်အုပ်သားကလုတ်	ဒီးနွံဘဉ်သ့ဆူ	တၢ်လိပ်ဘဉ်တဖၣ်
<p>ပဒိၣ်လိပ်အုပ်သားအိၣ်ဒီး တၢ်ဟ့ၣ်ဆိလိၢ်လၢလၢညါလၢအိၣ်ဒီးတၢ်မၤလၢကပီၤ</p>	<p>ပုၤကွၢ်ဖိတဖၣ်ကိးဂၤဒဲး</p>	<p>လိပ်နီၣ်ဂံၢ်- လိပ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်ဒီးတၢ်ပိၣ်ထီၣ်အခံသိး 4 ELA, 4 လိပ်ဘဉ်ယးဂ့ၢ်ဝီ, 3 စဲအုၣ်, 3 လိပ်တၢ်ဒွဲး, 1/2 လိပ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိပ်ဒွဲးလၢကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့ကျိၣ်တဖၣ်, 2 နီၣ်ခိၣ်က့ၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လိပ်တၢ်ယုထၢသ့တဖၣ်</p> <p>တၢ်သမံသမိးဒီးတၢ်လူၤပိၣ်ထွဲထီၣ်ခံ<sup>၂</sup>-</p> <p>မၤလၢပုၤတၢ်သမံသမိးခဲလၢကိးဒီးတၢ်ပိၣ်ထွဲတၢ်လိပ်ဘဉ်တဖၣ်လၢပဒိၣ်လိပ်အုပ်သားအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိၢ်လၢလၢညါလိပ်ဘဉ်အသိး(ကွၢ်လၢအဖီခိၣ်)အိၣ်ဃုာ်ဒီးတၢ်ဒွဲးယုမးလၢအမ့ၢ် 90 မး မ့တမ့ၢ် ဂ့ၤန့ၢ်ဒီး လၢပဒိၣ်တၢ်ဒီးစဲးခဲလၢကိးတၢ်လိပ်ဘဉ်လၢလိပ်အုပ်သားအဂီၢ်</p> <p>တၢ်မၤနီၣ်- ဝဲၤကျိၤအါန့ၢ် 2 ခါအတၢ်တူၢ်လိၢ်ကျဲအဂၤ တၢ်ဆိတလဲဒီးဂံၢ်ဃုာ်အီၤလၢတၢ်ဒွဲးယုမးကျိၤတသ့ဘဉ် ဟီၣ်ကဝီၤတၢ်တုထီၣ်တၢ်သမံသမိး B တၢ်ဒီးစဲးဘဉ်ယးဟီၣ်ခိၣ်ကျိၣ်တဖၣ် တၢ်တဟ်ဃုာ်အီၤလၢတၢ်ဒွဲးယုမးကျိၤဘဉ် ဖဲကွၢ်ဖိတဖၣ်ဒီးန့ၢ်ဘဉ်ဝဲဒွဲးယာ်လၢတလိပ်ဆူၣ်နီၤပဒိၣ်တၢ်ဒီးစဲးဘဉ်, တၢ်ဂံၢ်တၢ်ဒွဲးတၢ်မၤလၢကပီၤတၢ်အာၣ်လီၤမၤကျိၤကဒိသန့ထီၣ်သးလၢမးသ့တဖၣ်လၢကွၢ်ဖိဒီးန့ၢ်ဘဉ်လၢပဒိၣ်တၢ်ဒီးစဲးပူၤလီၤ.</p> <ul style="list-style-type: none"> <li>• ကွၢ်ဖိလၢအိၣ်ဒီးပဒိၣ်တၢ်ဒီးစဲးအစ့ၤကတၢၢ် 3 ခါ အမးတဖၣ် ပတံထီၣ်လိပ်အုပ်သားသ့       <ul style="list-style-type: none"> <li>○ ဖဲကွၢ်ဖိအိၣ်ဒီးပဒိၣ်တၢ်ဒီးစဲးအစ့ၤကတၢၢ် 3 ခါအမး လၢတၢ်ဟ်ဃုာ်အီၤ လၢတၢ်သမံသမိး ဒ်တၢ်လိပ်ဘဉ်လၢလိပ်အုပ်သားအဂီၢ်အသိး, တၢ်ဟ့ၣ်ခွဲးဖျိခိဝဲး-19တဖၣ် တၢ်ကထုးထီၣ်ကွၢ်အီၤလၢတၢ်ဒွဲးယုမးအပူၤလီၤ. ဖဲတၢ်ဒွဲးယုမးဘဉ်ယးပဒိၣ်တၢ်ဒီးစဲး လၢတၢ်လိပ်ဘဉ် လၢကဒိးန့ၢ်လိပ်အုပ်သား(တပုၣ်ဃုာ်ဒီးတၢ်ဟ့ၣ်ခွဲးဘဉ်)မ့ၢ်အိၣ်ဝဲ 90 မး မ့တမ့ၢ် အါန့ၢ်ဒီး, ကွၢ်ဖိ ကဒိးန့ၢ်ဘဉ်တၢ်မၤလၢကပီၤတၢ်အာၣ်လီၤမၤကျိၤလီၤ.</li> </ul> </li> <li>• ကွၢ်ဖိလၢအိၣ်ဒီးပဒိၣ်တၢ်ဒီးစဲးစ့ၤန့ၢ်ဒီး 3 ခါအမး ပတံထီၣ်လိပ်အုပ်သားသ့       <ul style="list-style-type: none"> <li>○ ကွၢ်ဖိလၢလိၢ်ခဲကတၢၢ်အမး လၢပဒိၣ်တၢ်ဒီးစဲးတခါလၢလိၢ်အပူၤ ကဘဉ်တၢ်ပၤန့ၢ်အီၤ လၢတၢ်ဒွဲးယုမးလၢတၢ်မၤလၢကပီၤအဂီၢ်လီၤ. ဖဲတၢ်ဒွဲးယုမးဘဉ်ယး ပဒိၣ်တၢ်ဒီးစဲးတဖၣ် လၢအိၣ်ဒီးအမး ဒီးလိပ်လိၢ်ခဲကတၢၢ်တဘဉ် အမးတဖၣ်လၢတၢ်ဟ့ၣ်ခွဲးအီၤ မ့ၢ်အိၣ်ဝဲ 90 မးမ့တမ့ၢ် အါန့ၢ်ဒီး, ကွၢ်ဖိကဒိးန့ၢ်ဘဉ်တၢ်မၤလၢကပီၤတၢ်အာၣ်လီၤမၤကျိၤလီၤ.</li> </ul> </li> </ul> <p>တၢ်ကွၢ်သတြဲၤ- <a href="#">ပဒိၣ်လိပ်အုပ်သားအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိၢ်လၢလၢညါလၢအိၣ်ဒီးတၢ်မၤလၢကပီၤ</a></p>
<p>ဟီၣ်ကဝီၤလိပ်အုပ်သား( ခီဖျိတၢ်ပတံညီန့ၢ်)</p>	<p>ပုၤကွၢ်ဖိတဖၣ်ကိးဂၤဒဲး</p>	<p>လိပ်နီၣ်ဂံၢ်- လိပ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်ဒီးတၢ်ပိၣ်ထီၣ်အခံသိး 4 ELA, 4 လိပ်ဘဉ်ယးဂ့ၢ်ဝီ, 3 စဲအုၣ်, 3 လိပ်တၢ်ဒွဲး, 1/2 လိပ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိပ်ဒွဲးလၢကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့ကျိၣ်တဖၣ်, 2 နီၣ်ခိၣ်က့ၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လိပ်တၢ်ယုထၢသ့တဖၣ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> <li>• ပဒိၣ်တၢ်ဒီးစဲးလၢတၢ်လိပ်ဘဉ် 4 ခါ<sup>၂</sup> (တခါစုာ်စုာ်လၢလိပ်သ့တဖၣ်အံၤအကျါ- လိပ်ကီၤလၢဝါ, လိပ်တၢ်ဒွဲး, လိပ်စဲအုၣ်, လိပ်ဘဉ်ယးဂ့ၢ်ဝီ),</li> <li>• တၢ်မၤဟံမၤကတၢၢ်ဝဲတၢ်မၤကျိၤကျဲ 1 ခါ<sup>၂</sup>, ဒီး       <ul style="list-style-type: none"> <li>• ပဒိၣ်တၢ်ဒီးစဲးအကျါ 2 ခါ လၢတၢ်ဖိခိၣ်တဖၣ်(ပုၣ်ဃုာ်ဒီးတၢ်မၤကျိၤကျဲ, ဖဲအမ့ၢ်ပဒိၣ်တၢ်ဒီးစဲး) လၢအိၣ်ဒီးအမး 60-64 တၢ်ပတံထီၣ်<sup>၂</sup>တၢ်ဟ့ၣ်အခွဲးလံ လၢဟီၣ်ကဝီၤကီၢ်ရုၣ် ဒ်လၢပုၤဟ့ၣ်တၢ်ခွဲးတၢ်ဟ်အတၢ်သိၣ်တၢ်သီ 100.5(d)(7); အိၣ်ဝဲသိး, ဒီး</li> <li>• ပဒိၣ်တၢ်ဒီးစဲးလၢအိၣ်တၢ်တဖၣ်ကဘဉ်ဒီးန့ၢ်အမး 65 မးမ့တမ့ၢ် ဂ့ၤန့ၢ်ဒီး<sup>၂</sup>.</li> </ul> </li> </ul> <p>တၢ်ကွၢ်သတြဲၤ- <a href="#">တၢ်ပတံထီၣ်တၢ်, တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျါ, ဒီးပုၤကွၢ်ထွဲပၤဆုာ်တၢ်ပံလီၤသး</a></p>

လိပ်အုပ်သားကလုတ်	ဒီးနွှပ်ဘဉ်သ့ဆူ	တၢ်လိပ်ဘဉ်တဖဉ်
ဟီၣ်ကဝီၤတီၢ်ဒိၣ်လၢ် လိပ်အုပ်သား	ထဲဒဉ်ပုၤမၤလိၤကီၤလၢၤဝါ ကျိးသ့ၣ်တဖဉ်	<p>လိပ်နီၣ်ဂံၢ်- လိပ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်ဒိၣ်တၢ်ပိၣ်ထီၣ်အံၤသီး 4 ELA, 4 လိပ်ဘဉ်ယးဂ့ၢ်ဝီ, 3 ဖဲအုၣ်, 3 လိပ်တၢ်ဒွဲး, 1/2 လိပ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိပ်ဒွဲးလၢ်ကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့ကျိၣ်တဖဉ်, 2 နီၣ်ခိၣ်က့ၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, 3 1/2 လိပ်တၢ်ယုထၢသ့ၣ်တဖဉ်</p> <p>တၢ်သမံၤမိး-</p> <ul style="list-style-type: none"> <li>• ပဒိၣ်တၢ်ဒီးစဲးလၢတၢ်လိပ်ဘဉ် 4 ခါ<sup>၆</sup> (တခါစုၣ်စုၣ်လၢလိပ်သ့ၣ်တဖဉ်အံၤအကျါ- လိပ်ကီၤလၢၤဝါ, လိပ်တၢ်ဒွဲး, လိပ်ဖဲအုၣ်, လိပ်ဘဉ်ယးဂ့ၢ်ဝီ)</li> <li>• တၢ်မၤဝံၤမၤကတၢၢ်ဝဲတၢ်မၤကျိၣ်ကျဲ 1 ခါ<sup>၇,၈</sup>, ဒီး <ul style="list-style-type: none"> <li>• <b>ELA</b> ပဒိၣ်တၢ်ဒီးစဲးလၢအိၣ်ဒိၣ်ဒီးအမး <b>55-59</b> ဖဲတၢ်ပတံၤထီၣ်ဒီးဘဉ်တၢ်ဟ့ၣ်ခွဲးလံ လၢဟီၣ်ကဝီၤကီၤရဲၣ်ဒိၣ်ပုၤဟ့ၣ်တၢ်ခွဲးတၢ်ယးအတၢ်သိၣ်တၢ်သီအိၣ်ဝဲအသီး 100.5(d)(7)-</li> <li>• ပဒိၣ်တၢ်ဒီးစဲးအကျါ 1 ခါ လၢတၢ်ဖိခိၣ်တဖဉ် လၢအိၣ်ဒိၣ်ဒီးအမး <b>60-64</b> ဖဲတၢ်ပတံၤထီၣ်<sup>၉</sup> တၢ်ဟ့ၣ်အခွဲးလံလၢဟီၣ်ကဝီၤကီၤရဲၣ်ဒိၣ်လၢပုၤဟ့ၣ်တၢ်ခွဲးတၢ်ယးအတၢ်သိၣ်တၢ်သီ 100.5(d)(7),</li> <li>• ပဒိၣ်တၢ်ဒီးစဲးလၢအိၣ်တ့ၢ်တဖဉ်ကဘဉ်ဒီးန့ၢ်အမး 65 မးမ့တမ့ၢ် ဂ့ၤန့ၢ်ဒီး<sup>၁၀</sup></li> </ul> </li> </ul> <p>တၢ်မၤနီၣ်- ပုၤမၤလိၤကီၤလၢၤဝါကျိး(2)တဖဉ်လၢအိၣ်ဒိၣ်ဒီးပတံၤထီၣ်အမးလၢအမ့ၢ် 55-59 ဘဉ်ယး ELA ပဒိၣ်တၢ်ဒီးစဲးတၢ်ယုထၢအီၤသ့ထဲဒဉ်ဖဲလၢပတံၤထီၣ် လၢဟီၣ်ကဝီၤပုၤဖဲအဝဲသ့ၣ်ဟဲန့ၢ်လီၤလၢကီၤအမဲရံၤကၢၤအခါ န့ၢ်လီၤတီၢ်က့ၢ် 9 တီၤ မ့တမ့ၢ် အတီၤထီၣ်န့ၢ်အဝဲန့ၢ် ဒီးဘဉ်တၢ်နီၤဖးအိၣ်ဒိၣ်အမ့ၢ် ELL ဖဲဒီးဆဲးခံၣ်တၢ်ဘျီန့ၢ်လီၤ</p> <p>တၢ်ကွၢ်သတြဲၤ- <a href="#">တၢ်ပတံၤထီၣ်တၢ်, တၢ်ဟ့ၣ်တၢ်ဂၢၢ်တၢ်ကျါ, ဒီးပုၤကွၢ်ထွဲပၤဆၢတၢ်ဟံလီၤသး</a></p>

လိပ်အုပ်သားကလုတ်	ဒီးနွံဘဉ်သ့ဆူ	တၢ်လိပ်ဘဉ်တဖၣ်
ဟီၣ်ကဝီၤတီၤဒိၣ်လၢ် လၢ်အုပ်သး	ကိုဖိတဖၣ်လၢအိၣ်ဒီးကွၢ် ဂီၤတဂ့ၤလၢအိၣ်ဝဲလၢနီၢ် ကစၢ်ကူၣ်သ့တၢ်ရၣ်တၢ် ကျဲၤ (IEP) မ့တမ့ၢ် ဖဲပၣ်ဃုာ်လၢကိုဖိတၢ်ရၣ် ကျဲၤ Section 504 Accommodation Plan	<p>လၢ်နီၣ်ဂီၢ်- လၢ်နီၣ်ဂီၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်ဒီးတၢ်ပိၣ်ထီၣ်အံၤသီး 4 ELA, 4 လၢ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအုပ်, 3 လၢ်တၢ်ဒွဲ, 1/2 လၢ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လၢ်ခွဲလၢ်ကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့ကျိၣ်တဖၣ်, 2 နီၢ်ဒိကွၢ်ဂီၤ တၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လၢ်တၢ်ဃုထၢသ့တဖၣ်</p> <p>တၢ်သမံသမိး-</p> <p><b>a)</b> တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤလၢအိၣ်ဒီးအမးစ့ၤအတၢ်ဃုထၢ-</p> <ul style="list-style-type: none"> <li>• ပဒိၣ်တၢ်ဒီးဝဲလၢတၢ်လိပ်ဘဉ် 4 ခါ<sup>၂</sup> (တခါစုၣ်စုၣ်လၢလၢ်သ့တဖၣ်အံၤအကျိၣ်- လၢ်ကီၤလၢဝါ, လၢ်တၢ်ဒွဲ, လၢ်ဝဲအုပ်, လၢ်ဘဉ်ဃးဂ့ၢ်ဝီ),</li> <li>• တၢ်မၤဝဲမၤကတၢၢ်ဝဲတၢ်မၤကျိၣ်ကျဲၤ 1 ခါ<sup>၂</sup>, ဒီး <ul style="list-style-type: none"> <li>◦ ပဒိၣ်တၢ်ဒီးဝဲတခါလၢ်လၢအိၣ်ဒီးအမး 55 မ့တမ့ၢ် ဂ့ၤန့ၢ်ဒီး<sup>၂</sup></li> </ul> </li> </ul> <p><b>b)</b> တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤလၢအိၣ်ဒီးအမးစ့ၤဒီးတၢ်ပတံထီၣ်-</p> <ul style="list-style-type: none"> <li>• ပဒိၣ်တၢ်ဒီးဝဲလၢတၢ်လိပ်ဘဉ် 4 ခါ<sup>၂</sup> (တခါစုၣ်စုၣ်လၢလၢ်သ့တဖၣ်အံၤအကျိၣ်- လၢ်ကီၤလၢဝါ, လၢ်တၢ်ဒွဲ, လၢ်ဝဲအုပ်, လၢ်ဘဉ်ဃးဂ့ၢ်ဝီ),</li> <li>• တၢ်မၤဝဲမၤကတၢၢ်ဝဲတၢ်မၤကျိၣ်ကျဲၤ 1 ခါ<sup>၂</sup>, ဒီး <ul style="list-style-type: none"> <li>◦ ပဒိၣ်တၢ်ဒီးဝဲအကျိၣ် 2 ခါ လၢတၢ်ဖိခိၣ်တဖၣ် လၢအိၣ်ဒီးအမး 52-54 ဖဲတၢ်ပတံထီၣ်<sup>၂</sup>တၢ်ဟ့ၣ်အခွဲလံလၢဟီၣ်ကဝီၤကီၢ်ရၣ်ဒ်လၢပုၤဟ့ၣ်တၢ်ခွဲတၢ်ဃးအတၢ် သိၣ်တၢ်သီ 100.5(d)(7) အိၣ်ဝဲသီး,</li> <li>◦ ပဒိၣ်တၢ်ဒီးဝဲတခါစုၣ်စုၣ်အိၣ်ဒီးအမး 55 မ့တမ့ၢ် ဂ့ၤန့ၢ်ဒီး<sup>၂</sup></li> </ul> </li> </ul> <p><b>c)</b> တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤအတၢ်ဟ့ၣ်က့ၤအတၢ်ဃုထၢ- ဖဲမၤန့ၢ်မးလၢအိၣ်ဝဲ 45-54 ဘၢၣ်ဆၢဘဉ်ဃးပဒိၣ်တၢ်ဒီးဝဲတခါမ့တမ့ၢ်အါခါလၢတၢ်လိပ်ဘဉ်ဒ်အမ့ၢ်လၢ်ဝဲအုပ်, လၢ်ဘဉ်ဃးဂ့ၢ်ဝီ, မ့တမ့ၢ်လၢ်တၢ်ဒွဲ(ဒ်အမ့ၢ်တၢ်မၤကျိၣ်ကျဲၤ), ဘဉ်ဆၢတၢ်ဟ့ၣ်က့ၤအိၣ်အမး 65 မ့တမ့ၢ် ဆူဖိခိၣ် လၢအမး စ့ၤအလီၤလၢပဒိၣ်တၢ်ဒီးဝဲအပူၤလီၤ. တၢ်မၤနီၣ်- မးအစ့ၤကတၢၢ် 55(မ့တမ့ၢ်မး 52-54လၢဘဉ်တၢ်တူၢ်လၢ်ခိဖျိတၢ်ပတံထီၣ်)ကဘဉ်ဒိၣ်န့ၢ်ဘဉ်အီၤလၢ ELA ဒီး 1 လၢ်တၢ်ဒွဲတၢ်ဒီးဝဲခံပူၤခါလၢ်လီၤ. အမးလၢအမ့ၢ် 65 မ့တမ့ၢ် အါန့ၢ်ဒီးလၢတၢ်ဒီးဝဲထဲတခါအပူၤ တၢ်သ့အီၤဒီးကဟ့ၣ်က့ၤတၢ်ဒီးဝဲအါန့ၢ်တခါလၢဒီးန့ၢ်မးထဲဒ် 45-54 တသ့ဘဉ်</p> <p>တၢ်ကွၢ်သတြဲၤ- <a href="#">တၢ်ပတံထီၣ်တၢ်. တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤ. ဒီးပုၤကျိၣ်ထွဲပၤဆၢတၢ်ဟံလီၤသး</a> ဒီး <a href="#">တၢ်ဂ့ၢ်တၢ်ကျိၣ်ဘဉ်ဃးတၢ်ဖျိထီၣ်တၢ်လိပ်ဘဉ်လၢကိုဖိလၢအိၣ်ဒီးဂီၢ်ဂီၤတဂ့ၤဘဉ်တဖၣ်အဂီၢ်</a></p>



လိပ်အုပ်သားကလုတ်	ဒီးနွံဘဉ်သ့ဆူ	တၢ်လိပ်ဘဉ်တဖဉ်
ဟီၣ်ကဝီၤတၢ်ဒိၣ်လၢ လိပ်အုပ်သား (ခိဖျါ ပုၤကွၢ်ထွဲပၤဆုၤတၢ်ဟံ လီၤသး)	ပုၤကွၢ်ထွဲပၤဆုၤဒီးကွၢ်ဂီၤ တလၢပုၤအိၣ်ဒီး IEP  တပၣ်ဃုာ်ဒီးကွၢ်ထွဲပၤဆုၤ ဒီး Section 504 Accommodation Plan	<p>လိပ်နီၣ်ဂံၢ်- လိပ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၣ်ဖးလီၤအိၣ်တၢ်ပိၣ်ထီၣ်အခံသီး 4 ELA, 4 လိပ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအံၣ်, 3 လိပ်တၢ်ဒွဲ, 1/2 လိပ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိပ်ဒွဲလၢကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့ကွၢ်တဖဉ်, 2 နီၣ်ခိၣ်ကွၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လိပ်တၢ်ဃုာ်သ့တဖဉ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> <li>o ပုၤကွၢ်ထွဲပၤဆုၤတၢ်ဟံလီၤသး ဘဉ်တၢ်မၤအိၣ်ဖဲမိၢ်ပၢ်ကွဲးဃုာ်ထီၣ်တၢ်ဂ့ၢ်, ခိဖျါလၢကွၢ်ကဒါကွၢ်လိပ်လဲၣ်သ့တဖဉ်, ဘဉ်ဃးတၢ်ဖျါထီၣ်ကွၢ်တၢ်သ့တၢ်ဘဉ်ပတီၢ် လၢလိပ်တဘျီဘျီအပူၤ ခိဖျါလၢကွၢ်ထွဲပၤဆုၤထီၣ်အတၢ်သ့တၢ်ဘဉ်ဃးကီၢ်တၢ်မၤလိတၢ်အပတီၢ်ခိဖျါတၢ်သမံသမိးလၢတၢ်ကွၢ်ထွဲပၤဆုၤထီၣ်ကွၢ်အဂီၢ်တသ့ဘဉ်အယီၤလီၤ.</li> </ul> <p>ဒ်သီးကကြးဒီးတၢ်ဃုာ်ထွဲပၤဆုၤအတၢ်ဟံလီၤသး</p> <ol style="list-style-type: none"> <li>1. ကွၢ်ထွဲပၤဆုၤဒီးနီၣ်ကစၢ်တၢ်ကူၣ်ဘဉ်ကူၣ်သ့တၢ်ရဲၣ်တၢ်ကျဲၤ(IEP)ဒီးဒီးနွံ ဘဉ်တၢ်ကူၣ်ဘဉ်ကူၣ်သ့တၢ်ရဲၣ်တၢ်ကျဲၤလီၤခိ ဒီး/မ့တမ့ၢ် တၢ်မၤဆၢၤလၢအဘဉ်ထွဲသ့တဖဉ်</li> <li>2. ကွၢ်ထွဲပၤဆုၤတတုၤထီၣ်ဘး ပုၤဖျါကွၢ်အတၢ်လိပ်ဘဉ်ခိဖျါတၢ်မၤန့ၢ်မးစ့ၤကတၢ်(55-64) တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤလၢအိၣ်ဒီးအမးစ့ၤအတၢ်ဃုာ်ထွဲပၤဆုၤ မ့တမ့ၢ်တၢ်ဟ့ၣ်ကွၢ်အတၢ်ဃုာ်ထွဲပၤဆုၤ</li> <li>3. ကွၢ်ထွဲပၤဆုၤမၤန့ၢ်လိပ်နီၣ်ဂံၢ်လၢတၢ်လိပ်ဘဉ်တဖဉ်အိၣ်တဖဉ်ဒီးကဘဉ်ဖျါဝဲလိပ်တဖဉ်, ဒ်လၢအဘဉ်လိပ်သးဒီးကီၢ်ရဲၣ်အဖီလံစံၣ်, လၢလိပ်ကိးဘျီဒီးလၢတၢ်လိပ်ဘဉ်လၢကဖျါထီၣ်ကွၢ်, ဟံဃုာ်ဒီးပဒိၣ်အလံၤလၢကတၢ်ကတီၢ်ဝဲဒ်သီးက န့ၢ်လီၤပဒိၣ်တၢ်ဒီးစဲး လၢဟီၣ်ကဝီၤပုၤ (ကီၤလၢဝဲကျိၣ်လိပ်ဒွဲလၢကူၣ်သ့(ELA), လိပ်ဘဉ်ဃးဂ့ၢ်ဝီဒီးလိပ်ဝဲအံၣ်).</li> <li>4. ကွၢ်ထွဲပၤဆုၤဒီးဒီးနီၣ်အမးစ့ၤကတၢ် 55 မးလၢ(ELA)ဒီးပဒိၣ်တၢ်ဒီးစဲး ဘဉ်ဃးလိပ်တၢ်ဒွဲခံခါလၢအပူၤ မ့တမ့ၢ်ဘဉ်ဒီး ပတီၢ်ထီၣ်အမးလၢအိၣ်ဝဲဖဲ 52 ဒီး 54 ဘဉ်ဆၢၤဝဲလဲၣ်ဂ့ၢ်တဘျီဘဉ်, ဘဉ်ဆၢၤဝဲလဲၣ်ဒိၣ်စ့ဘဉ် 12, 2017 ဒီးခါဆူၣ်, ကွၢ်ထွဲပၤဆုၤတတုၤထီၣ်ဘး 55 မး ဘဉ် မ့တမ့ၢ်ဘဉ်ဒီး တန့ၢ်ပတီၢ်ထီၣ်အမး လၢအိၣ်ဝဲဖဲ 52 ဒီး 54 ဘဉ်ဆၢၤဘဉ်ဃးပဒိၣ်တၢ်ဒီးစဲးလိပ်ကီၤလၢဝါ ဒီး/မ့တမ့ၢ်လိပ်တၢ်ဒွဲ တၢ်ကဆိကမိၣ်န့ၢ်အိၣ်အဂီၢ်ခိဖျါကွၢ်ထွဲပၤဆုၤတၢ်ကြး ဃုာ်ထွဲပၤဆုၤပုၤဆုၤတၢ်ဟံလီၤသးတၢ်ဃုာ်ထွဲပၤဆုၤ, ခိဖျါလၢကွၢ်ထွဲပၤဆုၤလၢပုၤတၢ်လိပ်ဘဉ်လၢန့ၢ်ယီၤကီၢ်(NYS)သးသမူတၢ်ဖဲတၢ်မၤတၢ်လဲၣ်ထီၣ်လဲၣ်ထီၣ်ဒီးတၢ်မၤလိတၢ်ဖဲတၢ်မၤ(CDOS)တၢ်စးထီၣ်သးတၢ်အုၣ်ကီၤဝဲလဲၣ်န့ၢ်လီၤ.</li> <li>5. ကဘဉ်အိၣ်ဒီးအထိးထါလၢကွၢ်ထွဲပၤဆုၤနီၣ်လၢပဒိၣ်တၢ်ဒီးစဲးကိးခါဒီးလၢတၢ် လိပ်ဘဉ်လၢကဘဉ်ဖျါထီၣ်ကွၢ် ဘဉ်ဆၢၤတဖျါတၢ်ဒီးစဲးအံၣ်ဘဉ်တခါခါလီၤ.</li> <li>6. လိပ်လဲၣ်လၢကွၢ်ထွဲပၤဆုၤဖျါထီၣ်ကွၢ်အတၢ်သ့တၢ်ဘဉ်ဃးကီၢ်တၢ်မၤလိတၢ်အပတီၢ် ခိဖျါပဒိၣ်တၢ်ဒီးစဲး လၢဘဉ်မၤဝဲဒ်သီးကဖျါထီၣ်ဂီၢ်(ပုၤဃုာ်ဒီး(ELA) ဒီး/မ့တမ့ၢ်ဖဲသ့ဝဲ (CDOS) တၢ်ဆးထီၣ်တၢ်အုၣ်ကီၤ ဒ်သီးကကြး ဒီးတၢ်ဃုာ်ထွဲပၤဆုၤနီၣ်ဂံၢ် 4)တသ့ဘဉ်န့ၢ်, ကဘဉ်အိၣ်ဒီးအထိးထါဟံဖျါ လၢကွၢ်ထွဲပၤဆုၤအိၣ်ဒီးတၢ်သ့တၢ်ဘဉ်လၢကဖျါထီၣ်လၢလိပ်လဲၣ်အဂၢၤတခါခါအပူၤလီၤ.</li> </ol> <p>တၢ်ကွၢ်သတြဲ- <a href="#">တၢ်ပတီၢ်ထီၣ်တၢ်, တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤ, ဒီးပုၤကွၢ်ထွဲပၤဆုၤတၢ်ဟံလီၤသး ဒီး တၢ်ဂ့ၢ်တၢ်ကျဲၤဘဉ်ဃးတၢ်ဖျါထီၣ်ကွၢ်တၢ်လိပ်ဘဉ်လၢကွၢ်ထွဲပၤဆုၤဒီးဂ့ၢ်ဝီတဂ့ၢ်တဖဉ်အဂီၢ်</a></p>

လိပ်အုပ်သားကလုာ်	ဒီးန့ဉ်ဘဉ်သ့ဆူ	တၢ်လိာ်ဘဉ်တဖဉ်
ဟီဉ်ကဝီဟီဉ်ကဝီ (ဒီဖျိတၢ်ဟ်လီသးလီဆီ)	ပုၤကိဖိကိးဂၤ (ထဲဒၣ်ပုၤလၢအဖျိ ထီဉ်ကိဖိလၢယုၤ 2022)	<p>လံာ်နီဉ်ဂံၢ်- လံာ်နီဉ်ဂံၢ် 22 ယုၤန့ဉ်ဘဉ်တၢ်နီၤဖးလီၤအိၤဒဲတၢ်ပိာ်ထီဉ်အံၤသး 4 ELA, 4 လံာ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအုဉ်, 3 လံာ်တၢ်ဒွဲး, 1/2 လံာ်တၢ်အိဉ်ဆူဉ်အိဉ်ချ့, 1 လံာ်ဒွဲးလံာ်ကူဉ်သ့, 1 ဟီဉ်ခိဉ်ချ့ကျိဉ်တဖဉ်, 2 နီၤခိဉ်ဂံၢ်</p> <p>တၢ်ကူဉ်ဘဉ်ကူဉ်သ့, ဒီး 3 1/2 လံာ်တၢ်ဃုထၢသ့တဖဉ်</p> <p>တၢ်သမံသမိး-</p> <p>ဒ်သးကကြးဒီးတၢ်ဃုထၢလၢတၢ်ဟ်လီသးလီဆီဂီၢ်, ကိဖိကဘဉ်မၤ လၢပုၤတၢ်လိာ်ဘဉ်ကိးခါ</p> <p>လၢတၢ်ကဖျိထီဉ်ကိဖိလၢယုၤ 2022 ဒီးမၤလၢပုၤနီဉ်ထီဉ်လၢလူၤပိာ်ထွဲထီဉ်အံၤလၢတၢ်တခါလီၤ</p> <ul style="list-style-type: none"> <li>• ကိဖိဆဲးလီၤမံၤလၢတၢ်လၢကမၤလိတၢ် မ့တမ့ၢ်ဆဲးလီၤမံၤလၢတၢ်ရဲဉ်တၢ်ကျဲၤ လၢအဂၤတခါဖဲန့ဉ် 2021-2022 ကိန့ဉ်ဒီးအိဉ်တုၤလၢယုၤ 2022 ပဒိဉ်တၢ်ဒီးစဲး, ကိဖိမၤန့ၢ်လံာ်နီဉ်ဂံၢ် လၢတၢ်လၢမၤလိဝဲဖဲပဒိဉ်တၢ်ဒီးစဲးမုၢ်န့ၢ်မုၢ်သီတုၤအခါ, ကိဖိဆ့ဉ်နီၤလၢပဒိဉ်တၢ်ဒီးစဲးဘဉ်ဆဉ်အမးတတုၤထီဉ်ဘးဘဉ် မ့တမ့ၢ် ပတံထီဉ်တၢ်လီၤဆီ တသ့ဘဉ်, မ့တမ့ၢ်</li> <li>• ကိဖိဆဲးလီၤမံၤလၢတၢ်လၢကမၤလိတၢ်မ့တမ့ၢ်ဆဲးလီၤမံၤလၢတၢ်ရဲဉ်တၢ်ကျဲၤလၢအဂၤတခါဖဲန့ဉ် 2021-2022 ကိန့ဉ်လၢဘဉ်တၢ်ဟ်လီၤလၢကတုၤထီဉ်ဘဉ်ဒ်သးကိဖိကန့ၢ်နီၤဘဉ်ပဒိဉ်တၢ်ဒီးစဲးဖဲလၢယုၤ 2022 အပူၤဒီးမၤန့ၢ်လံာ်နီဉ်ဂံၢ်လၢတၢ်လၢမၤလိဝဲဖဲပဒိဉ်တၢ်ဒီးစဲးမုၢ်န့ၢ်မုၢ်သီ တုၤအခါဘဉ်ဆဉ် ဆ့ဉ်နီၤတၢ်ဒီးစဲးတသ့ဘဉ်ခိဖျိလၢဆိက့, ပဉ်ဃုာ်ဒီးတၢ်အိဉ်လီၤဖးသးဒီးပုၤဂၤခိဖျိ တၢ်ခါ COVID အပိလီၤ တၢ်ဆိက့အံၤကိဖိအကသံဉ်သရဉ်ကဘဉ်မၤနီဉ်အီၤ, မ့တမ့ၢ်ဖဲအမ့မ့ၢ်ခိဝဲးတၢ်ဆါဒီး, တၢ်ကဘဉ်မၤနီဉ်အီၤဒဲပၤယးဒီးတြိဆၢတၢ်ဆါအဝဲလီၤ(CDC)မၤဝဲအသးဒီး/မ့တမ့ၢ်ဒ်ဟီဉ်ကဝီတၢ် သိဉ်တၢ်သီအိဉ်ဝဲဘဉ်ဃးဒီးတၢ်အိဉ်လီၤဖးသးန့ဉ်လီၤ. ပုၤကိဖိလၢတန့ၢ်လီၤဘဉ်တၢ်ဒီးစဲးခိဖျိလၢတၢ်ဆါခိဝဲး ကဘဉ်လူၤပိာ်ထွဲဝဲဟီဉ်ကဝီကိဖိ မ့တမ့ၢ်ကီၢ်ရဉ် တၢ်ဒုးသ့ညါအကျိၤအကွၢ်ဖဲတန့ၢ်လီၤဘဉ်တၢ်ဒီးစဲးန့ဉ်လီၤ.</li> </ul> <p>တၢ်ကွၢ်သတြိၤ- <a href="#">တၢ်ဟ်လီၤသးလီၤဆီလၢကိဖိဖျိထီဉ်ဒီးဟီဉ်ကဝီလံာ်အုဉ်သးလၢလၢယုၤ 2022</a></p>
ဟီဉ်ကဝီလံာ်အုဉ်သး ပဒိဉ်လံာ်အုဉ်သး ပဒိဉ်လံာ်အုဉ်သးအိဉ်ဒီး တၢ်ဟ့ဉ်လီၤလၢလၢညါ( အိဉ်မ့တမ့ၢ်တၢ်အိဉ်ဒီးတၢ် မၤလၢကဝီ), အိဉ်ဒီးသးသမူ တၢ်ဖဲးတၢ်မၤဒီးတၢ်ဆုသ့ ခိဉ်ဘဉ်တၢ်ကူဉ်ဘဉ်ကူဉ် သ့တၢ်အာဉ်လီၤမၤကျဲၤ	ပုၤကိဖိတဖဉ်ကိးဂၤဒဲး	<p>လံာ်နီဉ်ဂံၢ်-</p> <p>မၤလၢပုၤလံာ်နီဉ်ဂံၢ်လၢတၢ်လိာ်ဘဉ်ခဲလၢာ်ဒ်ဘဉ်တၢ်ဟ်ဖျိထီဉ်လၢအဖီခိဉ်သးလၢလံာ်အုဉ်သးကလုာ်ကလုာ်အဂီၢ်ဒီး မၤလၢပုၤတၢ်တူၢ်လီၢ် သးသမူတၢ်ဖဲးတၢ်မၤဒီးတၢ်ဆုသ့ခိဉ်ဘဉ်တၢ်သိဉ်တၢ်သီတၢ်ရဲဉ်တၢ်ကျဲၤ</p> <p>တၢ်သမံသမိး- န့ဉ်ဘဉ်ဝဲမးလၢဖျိ ဖဲန့ဉ်လီၤကီၢ်တၢ်သမံသမိး ဒ်တၢ်ဟ်ဖျိလၢတၢ်ဖီခိဉ်သးဘဉ်ဃး လံာ်အုဉ်သးလီၤဆီအကလုာ် ဒီးမၤဝဲတၢ်စုသ့ခိဉ်ဘဉ်တၢ်သမံသမိး 3 ခါလၢဘဉ်ဃးတၢ်တူၢ်လီၢ် သးသမူတၢ်ဖဲးတၢ်မၤ ဒီးတၢ်စုသ့ခိဉ်ဘဉ်တၢ်ကူဉ်ဘဉ်ကူဉ်သ့တၢ်ရဲဉ်တၢ်ကျဲၤလၢကိဖိကဘဉ်မၤတုၤဝဲ</p> <p>တၢ်ကွၢ်သတြိၤ- <a href="#">တၢ်အာဉ်လီၤမၤကျဲၤဒီးတၢ်ဆဲးပနီဉ်</a></p>
ပဒိဉ်လံာ်အုဉ်သး ပဒိဉ်လံာ်အုဉ်သးအိဉ်ဒီး တၢ်ဟ့ဉ်လီၤလၢလၢညါ( အိဉ်ဃုာ်/တၢ်အိဉ်ဃုာ်ဒီးတၢ် မၤလၢကဝီ), အိဉ်ဃုာ်ဒီးတၢ်ဆဲးပနီဉ်ဘဉ် ဃးတၢ်သ့ကျိဉ်ခံကျိဉ်	ပုၤကိဖိတဖဉ်ကိးဂၤဒဲး	<p>လံာ်နီဉ်ဂံၢ်- ဖျိထီဉ်မးတၢ်ဟ်ပနီဉ်ခဲလၢာ် ဒ်တၢ်ဟ်ဖျိအီၤလၢထးအသး လၢတၢ်ဒိဉ်လံာ်အုဉ်သးလီၤဆီအဂီၢ် (ပဒိဉ်တၢ်ဒီးစဲး မ့တမ့ၢ် ပဒိဉ်တၢ်ဒီးစဲးတီၤဒိဉ်လံာ်ပတီၢ်ထီဉ်လံာ်အုဉ်သး) ဒီးတုၤထီဉ်ဘးတၢ်ဟ်ပနီဉ်လၢတၢ်မၤန့ၢ်ဘဉ် န့ဉ်ထီဉ်ကီၢ်စဲဉ်တၢ်မၤလိကျိဉ်ခံကျိဉ်တၢ်စဲးပနီဉ်</p> <p>တၢ်သမံသမိး- မၤလၢပုၤနီဉ်ထီဉ်လၢ <a href="#">မၤန့ၢ်ဝဲန့ဉ်ဒီးတၢ်ဆဲးပနီဉ်ဘဉ်ဃးတၢ်သ့ညါကျိဉ်ခံကျိဉ်</a>.</p> <p>တၢ်ကွၢ်သတြိၤ- <a href="#">န့ဉ်ဒီးတၢ်ဆဲးပနီဉ်ဘဉ်ဃးတၢ်သ့ညါကျိဉ်ခံကျိဉ်</a> (NYSSB)</p>
လိပ်အုဉ်သးကလုာ်	ဒီးန့ဉ်ဘဉ်သ့ဆူ	တၢ်လိာ်ဘဉ်တဖဉ်
ဟီဉ်ကဝီလံာ်အုဉ်သး, ပဒိဉ်လံာ်အုဉ်သး,	ပုၤကိဖိတဖဉ်ကိးဂၤဒဲး	လံာ်နီဉ်ဂံၢ်- မၤလၢပုၤတၢ်လိာ်ဘဉ်တဖဉ်လၢတၢ်န့ဉ်ဖျိဒ်လၢဖီခိဉ်သးဘဉ်ဃးလံာ်အုဉ်သးလီၤဆီအကလုာ်(ပဒိဉ်မ့တမ့ၢ်ပဒိဉ်အိဉ်

<p>ပဒိဋ္ဌိလိာ်အုဉ်သးဘဉ်သး တၢ်ဟ့ၣ်လီၤလၢလၢညါ(အိဉ်မ့တမ့ၢ်တအိဉ်ဒီးတၢ်မၤလၢကပီၤ), အိဉ်ဃးဒီးတၢ်ဆဲပနီၣ်ထံဖိကီၢ်ဖိတၢ်အိဉ်ကတဲၤကတီၤသး</p>		<p>ဒီးတၢ်ဟ့ၣ်လီၤလၢလၢညါ)ဒီးမၤလၢပုၤနီၣ်ထီၣ်ဘဉ်သးတၢ်ဒီးန့ၢ်ဘဉ်န့ၢ်ဒီးကီၢ်တၢ်ဆဲပနီၣ်ဘဉ်သးတၢ်သ့ၣ်ညါကျိးအါကျိး</p> <p>တၢ်သမံသမိး- မၤလၢပုၤနီၣ်ထီၣ်လၢမၤန့ၢ်ဝဲန့ၢ်ဒီးကီၢ်တၢ်ဆဲပနီၣ်ဘဉ်သးထံဖိကီၢ်ဖိတၢ်ကတဲၤကတီၤသး</p> <p>တၢ်ကွၢ်သတြဲၤ- န့ၢ်ဒီးကီၢ်တၢ်ဆဲပနီၣ်ဘဉ်သးထံဖိကီၢ်ဖိတၢ်ကတဲၤကတီၤသး</p>
--	--	---

**တၢ်ဟးထီၣ်တီၤထီၣ်ကိတုၤအုဉ်ကီၤလၢတမ့ၢ်လံာ်အုဉ်သးဘဉ်**

တၢ်အုဉ်ကီၤအကလုာ်	ဒီးန့ၢ်ဘဉ်သ့ဆူ	တၢ်လိာ်ဘဉ်တဖၣ်
<p>သးသမူတၢ်ဖိးတၢ်မၤ တၢ်လဲၤထီၣ်လဲၤထီၣ်ဒီး တၢ်ဖိးတၢ်မၤ တၢ်မၤလိ (CDOS) ဆးထီၣ် တၢ်အုဉ်ကီၤ</p>	<p>ပုၤကိတုၤကိးဂၤ အါန့ၢ်ဒီး ပုၤသ့ၣ်တဖၣ်လၢ သမံသမိးသ့ဝဲ NYS ကျဲအဂၤတဘီ တၢ်သမံသမိး (NYSSA)</p>	<ul style="list-style-type: none"> <li>မၤဝံသးသမူတၢ်ဖိးတၢ်မၤတၢ်တိာ်ကျဲၤ, ဟံဖျါထီၣ်တၢ်မၤန့ၢ်သးသမူတၢ်ဖိးတၢ်မၤတၢ်လဲၤထီၣ်လဲၤထီၣ်အိဉ်ထံတပတီၢ် (CDOS) ဒီးတၢ်မၤလိပတီၢ်လၢဟီၣ်ကဝီၤပုၤဘဉ်သးတၢ်ဃုးသးသမူတၢ်ဖိးတၢ်မၤ ဒီးတၢ်လဲၤထီၣ်လဲၤထီၣ်, တၢ်မၤလိတၢ်အါမံၤဒီးတၢ်အိဉ်ဒီးတၢ်စုသ့ဒိဉ်ဘဉ်ဂံၢ်ခိဉ်ထံး, ထီၣ်ဝံတၢ်မၤလိ 2 ယုးန့ၢ်(216 န့ၣ်ရံၣ်) ဘဉ်သး သးသမူတၢ်ဖိးတၢ်မၤဒီးတၢ်စုသ့ဒိဉ်ဘဉ်တၢ်ကုၣ်ဘဉ်ကုၣ်သ့အလံာ်ညိဉ်သိဉ်ဒိဉ်ဒီးတၢ်မၤလိလၢသ့ဝဲတၢ်ဖိးတၢ်မၤ(တၢ်မၤလိလၢသ့ဝဲတၢ်ဖိးတၢ်မၤကဘဉ်ဟံဃုာ်စုၤကတၢ် 54 န့ၣ်ရံၣ်), ဒီးအစ့ၤကတၢ် ကဘဉ်အိဉ်ဒီးလံာ်က့ 1 ဘဉ်ဘဉ်သးနီၢ်ကစၢ်လၢကတီၢ်ထီၣ်တၢ်မၤလၢကွဲးအီၤဝံၤ, မ့တမ့ၢ်</li> <li>ကိတုၤမၤလၢပုၤနီၣ်ထီၣ်လၢကီၢ်ဒိဘဉ်တၢ်ဖိးတၢ်မၤတၢ်အိဉ်ကတီၤသးအတၢ်အုဉ်ကီၤ</li> </ul> <p>တၢ်မၤနီၣ်- တၢ်အုဉ်ကီၤမ့ၢ်ဝဲတၢ်ဟ့ၣ်အါထီၣ်အီၤဖဲဟီၣ်ကဝီၤမ့တမ့ၢ်ပဒိဋ္ဌိလိာ်အုဉ်ကီၤအိဉ်ဟံလဲ, မ့တမ့ၢ်, ဖဲကိတုၤတတုၤထီၣ်ဘဉ်ဒီးလံာ်အုဉ်သးအပတီၢ်ဘဉ်, တၢ်အုဉ် ကီၤကဘဉ်တၢ်ဟ့ၣ်ဝဲကိတုၤ ဖဲတၢ်ဟ့ၣ်လီၤတၢ်ဟးထီၣ်ကိတုၤအုဉ်ကီၤအခါဒီးကဟ့ၣ်ဝဲကိတုၤထီၣ်ဘဉ်ကိတုၤစုၤန့ၢ်ဒီး 12 တီၤဘဉ်လီၤ, တၢ်ဃုးဖဲထီၣ်ဖဲသ့တီၤကိတုၤ</p> <p>တၢ်ကွၢ်သတြဲၤ- <a href="#">တၢ်ဟးထီၣ်ကိတုၤအုဉ်ကီၤ</a>ဒီးပုၤဟ့ၣ်တၢ်ခွဲးတၢ်ယးတၢ်သိဉ်တၢ်သီ(8 CRR-NY 100.6) <a href="#">ဟးထီၣ်တီၤထီၣ်ကိတုၤအုဉ်ကီၤ</a></p>
<p>တၢ်သ့တၢ်ဘဉ်ဒီးတၢ်မၤန့ၢ် တၢ်တၢ်ဆးထီၣ်သးအတၢ် အုဉ်ကီၤ</p>	<p>ကိတုၤလၢအိဉ်ဒီးကွၢ်ဂီၤ တဂ့ၤဘဉ်န့ၢ်လၢ ဘဉ်တၢ်သမံသမိးအီၤ သ့ဝဲ(NYS)ကျဲအဂၤ တဘီအတၢ်သမံသမိး (NYSAA)</p>	<p>ကိတုၤကိးဂၤလၢအိဉ်ဒီးတၢ်ဆါန့ၢ်လၢထီၣ်ကိတုၤစုၤန့ၢ်ဒီး 12န့ၣ်ဘဉ်, တဒွဲးဃုးဒီးဖျါထီၣ်ဖဲသ့တီၤကိတုၤတၢ်အုဉ်ကီၤလၢကဘဉ်ပုၤဃုာ်ဒီးလံာ်လဲၤဘဉ်သးကိတုၤအတၢ်သ့တၢ်ဘဉ် တၢ်ဂံၢ်တၢ်ဘါ ဒီးတၢ်အိဉ်ဒီးတၢ်သ့ဘျုးလၢတၢ်ထီၣ်ကိတုၤ, သးသမူတၢ်ဖိးတၢ်မၤတၢ်ဒိဉ်ထီၣ်ဒီးတၢ်သ့တၢ်ဘဉ်ဂံၢ်ခိဉ်ထံးလၢတၢ်လိာ်ဘဉ်လၢတၢ်အိဉ်မူ, တၢ်မၤလိ, ဒီးတၢ်ဖိးတၢ်မၤဖဲဖျါထီၣ်ကိတုၤအလီၢ်ခဲန့ၣ်လီၤ.</p> <p>တၢ်ကွၢ်သတြဲၤ- <a href="#">ဟးထီၣ်လၢတၢ်အုဉ်ကီၤ</a>, တၢ်ကုၣ်ဘဉ်ကုၣ်သ့လီၤဆီပျီပုၤဟ့ၣ်ကုၣ်သ့ၣ်ဖးတၢ်ကရူၢ်- <a href="#">တၢ်သ့တၢ်ဘဉ်ဒီးတၢ်မၤန့ၢ်တၢ်တၢ်ဆးထီၣ်တၢ်အုဉ်ကီၤလၢကိတုၤအိဉ်ဒီးကွၢ်ဂီၤတဂ့ၤဘဉ်န့ၢ်</a> ဒီးပုၤဟ့ၣ်တၢ်အခွဲးယးအတၢ်ဘျုး(8 CRR-NY 100.6, <a href="#">တၢ်ဟးထီၣ်တီၤထီၣ်ကိတုၤအုဉ်ကီၤ</a>)</p>

တၢ်မၤနီၣ်လၢခံ

- i. ကိုဖိလၢအိၣ်ဒီးကွၢ်ဂီၤတၢ်တဖၣ်တၢ်ဟ့ၣ်ခွဲးလၢတလိၣ်ဟံၣ် ဟီၣ်ခိၣ်ကျိၣ်တဖၣ်လၢတၢ်လိၣ်ဘၣ်ဖဲအမ့ၢ်ဟံၣ်ဖျါထီၣ်လၢ (IEP)အပူၤဘၣ်ဃး ကွၢ်ဂီၤတကျါတမး ဘၣ်ဆၣ်ကဘၣ်မၤန့ၢ်ဝဲ 22 ယူနုၤလၢ်နီၣ်ဂံၢ်ဒ်သိးကဖျါထီၣ်လီၤ.
- ii. လၢတၢ်ဂ့ၢ်ကိးမံၤဒဲးအပူၤ တၢ်သမံသမိးဘၣ်ဃးတၢ်ရဲၣ်လီၤဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲးလၢဘၣ်တၢ်တူၢ်လိၣ်အီၤ ကိုဖိတဖၣ်ဆီတလဲဝဲ ဒီးတၢ်မၤလၢပုၤတၢ်လိၣ်ဘၣ်တဖၣ်လၢဟီၣ်ကဝီၤမ့တမ့ၢ်ပဒိၣ်လိၣ်အုၣ်သးအဂီၢ်သ့ဝဲလီၤ.
- iii. အါန့ၢ်တၢ်ဖျိဝဲပဒိၣ်တၢ်ဒီးစဲး 4 ခါလၢ်လၢတၢ်လိၣ်ဘၣ် မ့တမ့ၢ် ဖျိဝဲ [ဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲး](#), [ကိုဖိတဖၣ်တၢ်မၤလၢပုၤတၢ်လိၣ်ဘၣ်တဖၣ်လၢဟီၣ်ကဝီၤမ့တမ့ၢ်ပဒိၣ်လိၣ်အုၣ်သးအဂီၢ်သ့ဝဲလီၤ](#) ၁-

- မၤန့ၢ်န့ၤဒီးကိၢ် [တၢ်ဆဲးပဒိၣ်ဘၣ်ဃးထံဖိကိၢ်ဖိတၢ်ကတဲၤကတီၤသး](#), မ့တမ့ၢ်
- ဖျိဝဲပဒိၣ်တၢ်ဒီးစဲးဘၣ်ဃးလိၣ်တၢ်ဒီးအါထီၣ်တခါလၢလိၣ်အဂၤတခါအကျါ မ့တမ့ၢ်ဖျိဝဲဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲး, မ့တမ့ၢ်
- ဖျိဝဲပဒိၣ်တၢ်ဒီးစဲးဘၣ်ဃးလိၣ်အုၣ်အါထီၣ်တခါလၢလိၣ်အဂၤတခါအကျါ မ့တမ့ၢ်ဖျိဝဲဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲး, မ့တမ့ၢ်
- ဖျိဝဲပဒိၣ်တၢ်ဒီးစဲးဘၣ်ဃးလိၣ်ဘၣ်ဃးဂ့ၢ်ဖိအါထီၣ်တခါလၢလိၣ်အဂၤတခါအကျါ မ့တမ့ၢ်ဖျိဝဲဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲး, မ့တမ့ၢ်
- ဖျိဝဲပဒိၣ်တၢ်ဒီးစဲးဘၣ်ဃးလိၣ်ကီၤလၢဝါတၢ်သမံသမိးအါထီၣ်တခါလၢလိၣ်အဂၤတခါအကျါလၢအိၣ်ဝဲလၢဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲတၢ်ရဲၣ်လီၤ အပူၤ, မ့တမ့ၢ်
- ဖျိဝဲဝဲကျိၣ်တၢ်တူၢ်လိၣ်တၢ်မၤကျိၣ်ကျဲတၢ်သမံသမိးလၢလိၣ်ခွဲၣ်လၢ်ကုၤသ့, မ့တမ့ၢ်
- ဖျိဝဲဝဲကျိၣ်တၢ်တူၢ်လိၣ်တၢ်မၤကျိၣ်ကျဲတၢ်သမံသမိးလၢလိၣ်ဟီၣ်ခိၣ်ချၢကျိၣ်တဖၣ်, မ့တမ့ၢ်
- မၤလၢပုၤတၢ်လိၣ်ဘၣ်ကိးခါဒဲးလၢ [\(CDOS\)ခိၣ်ထံးတၢ်အုၣ်တီၤ](#), မ့တမ့ၢ်
- မၤကတၢ်ဂ့ၢ်ဂ့ၢ် [တၢ်တူၢ်လိၣ်CTEတၢ်ရဲၣ်တၢ်ကျဲ](#), ပုၤဃုာ်ဒီးတၢ်ဘၣ်ထွဲ လိၣ်သး 3 ပတီၢ်တၢ်သ့တၢ်ဘၣ်တၢ်သမံသမိး

တၢ်သမံသမိးအဂၤကဘၣ်တၢ်ထီၣ်ဝဲတၢ်မၤလိၣ်အဂၤတခါလၢတမ့ၢ်တၢ်ထီၣ်အီၤလၢတၢ်ဒီးစဲးတခါလၢလွံၣ်ခါအကျါဒ်အိၣ်လၢတၢ်ဖိခိၣ်အသိးဘၣ်, မ့တမ့ၢ် တၢ်တူၢ်လိၣ်တၢ်မၤကျိၣ်ကျဲတၢ်သမံသမိးလၢလိၣ်ခွဲၣ်လၢ်ကုၤသ့, (CDOS), မ့တမ့ၢ်ဟီၣ်ခိၣ်ချၢကျိၣ်တဖၣ်. တၢ်ဂ့ၢ်တၢ်ကျိၣ်အါထီၣ်တဖၣ်ကွၢ်လၢတၢ်ကွၢ်တြိာ် (NYSED) [တၢ်မၤကျိၣ်ကျဲအါဘိ](#) ပုၤဃုာ်ကဘၣ်ဒီးသ့ဝဲလီၤ.

- iv. တၢ်ဟ့ၣ်ခွဲးဟံၣ်လၢတလိၣ်မၤတၢ်သမံသမိးလၢပဒိၣ်တၢ်ဒီးစဲးအလီၤ, တၢ်မၤကျိၣ်ကျဲတၢ်သမံသမိး, မ့တမ့ၢ်ဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲးအလီၤန့ၢ်လီၤ. တၢ်ဂ့ၢ်တၢ်ကျိၣ်အါထီၣ်တဖၣ်ကွၢ်လၢတၢ်ကွၢ်တြိာ် လူၤပိာ်ထီၣ်ခဲဘၣ်ဃးတၢ်သံကွၢ်စဲးဆၢလၢတၢ်သံကွၢ်ညိၣ်န့ၢ်အီၤသ့ဝဲန့ၢ်လီၤ. [လၢယုၤလၢအီၤကူး 2020](#), [လၢယုၤလၢဝါရဲၣ် 2021](#), [လၢယုၤလၢအီၤကူး 2021](#), ဒီး [လၢယုၤလၢဝါရဲၣ် 2022](#), ဒီး [ဘၣ်ဃးတၢ်ထုးထီၣ်သးလၢပဒိၣ်တၢ်ဒီးစဲးဘၣ်ဃးယုၤအဲၣ်တၢ်ဆၢတဲဆိဒီးပဒိၣ်\(တၢ်မၤကျိၣ်ဂီၤ\)](#). အါန့ၢ်သတး, ဖဲကိုဟ့ၣ်ဝဲတၢ်ပတံထီၣ်လီၤဆီဒီး, ကိုဖိမၤလၢပုၤတၢ်လိၣ်ဘၣ်တဖၣ်လၢဟီၣ်ကဝီၤမ့တမ့ၢ်ပဒိၣ်လိၣ်အုၣ်သးအဂီၢ်သ့ဝဲလီၤ. တၢ်ဂ့ၢ်တၢ်ကျိၣ်အါထီၣ်တဖၣ်ကွၢ်လၢတၢ်ကွၢ်တြိာ် [တၢ်ပတံထီၣ်လီၤဆီတၢ်ကွဲးနီၣ်](#) ဒီး [တၢ်သံကွၢ်စဲးဆၢလၢတၢ်သံကွၢ်ညိၣ်န့ၢ်အီၤ](#) သ့ဝဲန့ၢ်လီၤ.
- v. တၢ်ပတံထီၣ်ပဒိၣ်တၢ်ဒီးစဲးလၢအဘၣ်လိၣ်သးဒီးတၢ်မၤကျိၣ်ကျဲတၢ်လိၣ်ဘၣ်သ့ဝဲလီၤ.
- vi. တၢ်မၤကျိၣ်ကျဲတၢ်ဒီးစဲးလၢတမ့ၢ်ပဒိၣ်တၢ်ဘၣ်ဒီးဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲးတပုၤဃုာ်လၢတၢ်ပတံထီၣ်အကျါကျဲန့ၢ်ဘၣ်လီၤ.
- vii. ကိုဖိလၢနီၣ်ဒီးကွၢ်ဂီၤတလၢပုၤတဖၣ်လၢတၢ်ပုၤလီၤဆီအီၤလၢ ဟီၣ်ခိၣ်ကျိၣ်ဂ့ၢ်တၢ်ဟံၣ်ပနီၣ်ဒ်လၢ အ IEP တၢ်လိၣ်ဘၣ်န့ၢ် တဖျါထီၣ်တၢ်ဟံၣ်ထွဲထီၣ်လၢ ဟီၣ်ခိၣ်ကျိၣ်ဂ့ၢ်လီၤ လၢတမ့ၢ် 5 ယူနုၤဟံၣ်ထွဲထီၣ်လၢ ဒွဲလၢပီညါ မ့တမ့ၢ် CTE ဒ်သိးကတုၤထီၣ်ဘး တၢ်ဟံၣ်ပနီၣ်လၢ ပဒိၣ်တၢ်ဒီးစဲးတီၤဒိၣ်လၢလိၣ်အုၣ်သး လၢတၢ်ဟံၣ်ပနီၣ်ပတီၢ်ထီၣ်အဂီၢ်န့ၢ်လီၤ.